



# Shvro ǹ̀ng Kuqc̀̀l



ပုရွက်ဆိတ်နဲ့ ချိုးငှက်






# **Shvrō tiqqō tìdøm yvng vzøne.**

ပုရွက်ဆိတ်တစ်ကောင် ရေကန်ထဲကျနေတယ်။






J

# **Kuqcøl gōí shǒng dvgvngcè tiqlòng dvjáāòē.**

ချိုးငှက်က သစ်ကိုင်းလေးတစ်ခုကို ချပေးလိုက်တယ်။






# **Shvrōgō nø shǒng dvgvngcè lòng taq císhì bǒi.**

ပုရွက်ဆိတ်ဟာ သစ်ကိုင်းလေးကြောင့် ရေကန်ထဲက လွတ်သွားတယ်။





**Shāyitpèi kuqcøl gō svng  
tvlií wvplvm tvnūòē.**

တစ်နေ့မှာ မုဆိုးက ချိုးငှက်ကို ဒူးလေးနဲ့ ပစ်ဖို့ ချိန်နေတယ်။





# Shvrōcègōí shāyitpè hízǒ svng kéòē.

ပုရွက်ဆိတ်လေးက မုဆိုးရဲ့ခြေဖနှောင့်ကို ကိုက်လိုက်တယ်။





**Shāyitpè vnvñ nø “vkgá gá!” wa vkiqē.**

မုဆိုးဟာ လန့်သွားပြီး “အကားကား” လို့အော်လိုက်တယ်။





**Kuqcølgō nø shayit wūr kení lutná:mì.**

ချိုးငှက်ဟာ မုဆိုးရန်က လွတ်သွားတယ်။






# **Kuqcølgō ó shvrōgō nø tiqdø byōbyōcè vl yà:ngì.**

ချိုးငှက်နဲ့ ပုရွက်ဆိတ်ဟာ အတူတကွ ပျော်ရွှင်စွာ နေထိုင်သွားကြတယ်။







ရဝမ်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

